

Ätämaz Dziiix Äsi Siphuz Yez Dzäm

ဉာဏ်ပညာရုံသော ညီအစ်တိ သုံးယောက်





Siphuz vez dzäm räq rumz
nä khukcyaw cyawng shiq
chiz tawx.

ညီအစ်ကိုသုံးယောက်
တောထဲမှာ ခုတ်ကျော်ပင်တစ်ပင်ကို ထွေ့ရတယ်။



Ädziz kä ämänx ätuz äluz.

အသီးတွေ ၎င်းပုည့်ပြီး ပြတ်သိပ်သီးနေတယ်။



Änawvez räq nängx ngäx,
naz-vez hiaz vaz laixtä mäng
mäq tädaq i nguz tawx.

ညီယံက ‘အဖွဲ့ကြံချိပ်’
အပင်ကို ခုတ်ခိုင်းရအောင်’ လိုပြောတယ်။




Äphuz naix räq kä ädaq
räbaiq raü kä ^ʃavii shiqvii
phaq lap maix nawx mi räq
nguztä nguz tawx.

အစ်ကိုနှစ်ယောက်က ‘ခုတ်လိုက်ရင် နောက်နှစ်တွေအတွက်
စားဖို့သယ်ရှိတော့မလဲ’ လို့ ပြောတယ်။



Hiqkhu phix laixtä pänz vaz
phä nguztä mänz räcyawngx
tawx.

လျှကားထောင်ပြီး ခုံရအောင်လို တိုင်ပင်ကြတယ်။



Yäq mänz pecyawng kä ädiiz
lux hiax.

အပင်ကြီးက အရမ်းပွင့်တယ်။




Ätäsup nä äphuzvez kä
hixlii-raüz mäq düz vaz raütä
lüzkiiz mäq naüx vaz tawx.

နောက်ဆုံးတော့ အစ်ကို နယ်ပင်နဲ့တွယ်တက်ပြီး
တုတ်ကိုင်းနဲ့ ခွျေလိုက်ပါတယ်။



Pawz shiq, pawz naix, pawz
dzäm, pawz bäläix, pawz
bängix, khiiqpi shiq lap vanx
tawx.

တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ လေးလုံး၊ ငါးလုံး
လွယ်အိတ်တစ်လုံးစာ ရလိုက်တယ်။





တန်ရှန်း (နာဂ) စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစည်။

